



၂၀၂၀ သဘောထား

"ဘယ်သူ့ကို မဲ ပေးမှာလဲ"

Photo by Inya Economics

အင်းလျားဘောဂဗေဒမှ ပြုစုသည်
ဇူလိုင်၊ ၂၀၂၀

Inya
Economics

၂၀၂၀ သဘောထား “ဘယ်သူ့ကို မဲပေးမှာလဲ”



အင်းလျားဘောဂဗေဒအဖွဲ့က လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးတာနဲ့ ဆိုင်တဲ့ ပြည်သူ တွေရဲ့ စိတ်ပါဝင်စားမှုတွေကို မေးမြန်းခဲ့ပါတယ်။ ဒီလေ့လာမေးမြန်းမှုတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တာပါ။

ဖြေဆိုသူတွေရဲ့ သဘောထားတွေကို လူမှုကွန်ယက်ကတစ်ဆင့် ကောက်ယူခဲ့တာဖြစ်ပါတယ်။ သိတင်း ၂ ပတ်ကျော်တဲ့အထိ Google ဆာဗေးမှတစ်ဆင့် သဘောထား များကို ကောက်ယူခဲ့ပြီး ဖြေဆိုသူ စုစုပေါင်း ၂၃၅ဦး ဖြေဆိုခဲ့ပါတယ်။ မေးမြန်းခဲ့တဲ့ မေးခွန်းလွှာတွေ ကို အင်္ဂလိပ်ဘာသာဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ အွန်လိုင်းမှ ကောက်ယူခဲ့တာကြောင့် ဖြေဆိုသူ များရဲ့ နေထိုင်ရာဒေသတွေဟာ တိုင်းဒေသကြီးနဲ့ပြည်နယ် အများအပြားက ဖြစ်ခဲ့ပါတယ်။ အင်းလျားဘောဂဗေဒရဲ့ ဒီသဘောထားကောက်ယူမှုဟာ ပြည်သူတွေအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲ မှာ မဲပေးမယ့်သဘောထား ဘယ်လိုရှိလဲဆိုတာကို သိရှိချင်တဲ့အတွက် မည်သည့်ပါတီ၊ အဖွဲ့အစည်း များကိုမှ ကိုယ်စားမပြုဘဲ လွတ်လပ်တဲ့ လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


အကန့်အသက်တွေကိုလည်းပြောဖို့ လိုပါလိမ့်မယ်။ ဒီလေ့လာမှုက သက်ဆိုင်ရာဖြေဆိုသူ အုပ်စုတွေရဲ့ ကိုယ်စားပြုမှု၊ မြေမျက်နှာသွင်ပြင်အရ လွှမ်းခြုံမှု၊ လုံလောက်တဲ့တိုင်းတာမှုစတဲ့ အမြင်သဘောထား ကောက်ယူမှုဆိုင်ရာ စဉ်းစားချက်တွေကို အသုံးပြုခဲ့ခြင်းမရှိတဲ့အတွက် အဆိုပါ နည်းစနစ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုပိုင်းအတွင်း အကန့်အသက်အဖြစ် ရှိနေမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ကိုးကား အသုံးပြုသူများအနေနဲ့ သတိချပ် သုံးစေလိုပါတယ်။

ယခု ပြည်သူ့သဘောထားစစ်တမ်းကို Google Surveyမှတစ်ဆင့် ကောက်ခံနေစဉ်အတွင်း မမျှော်လင့် ထားသော တုံ့ပြန်မှုအချို့ကိုလည်း အင်းလျားဘောဂဗေဒအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပါတီ တစ်ခုခုကို ဇောင်းပေး နှပ်ကြောင်းပေး ကောက်ခံသလားဆိုတဲ့ တုံ့ပြန်မှု၊ အချက်အလက်များကို အကျိုးအမြတ် တစ်စုံတစ်ရာအတွက် သိမ်းဆည်းထားသလား၊ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ မိမိရဲ့ ကိုယ်ပိုင်သဘောထားကို ဖော်ထုတ်ရာမှာ ကျွန်ုပ်တို့ရဲ့ အချက်အလက်လုံခြုံရေး အာမခံချက်အပေါ် ယုံကြည်မှု အားနည်းတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေအစရှိသဖြင့် အင်းလျားဘောဂဗေဒက ရင်ဆိုင်ခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်းလျားဘောဂဗေဒက ၂၀၂၀ ရွေးကောက်ပွဲအပေါ် ပြည်သူ့ သဘောထားစစ်တမ်းကို ရိုးရိုးသားသား ကောက်ခံခဲ့ပြီး ကောက်ယူရရှိထားတဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့ပါတယ်။ အင်းလျား ဘောဂဗေဒက ဖြေဆိုသူ လူကြီးမင်းများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက် လုံခြုံမှုကို အပြည့်အဝ ကာကွယ်ပြီး လေ့လာတွေ့ရှိချက်များကို ယခု ထုတ်ပြန်လိုက်ပါပြီ။



ပုံ (၁) တိုင်းဒေသကြီးနှင့် ပြည်နယ်



ရလဒ်

သဘောထား ရလဒ်တွေကို အောက်ဖော်ပြပါ ပုံတွေနဲ့ ယှဉ်တွဲလေ့လာနိုင်ပါတယ်။ ဒီလေ့လာမှုမှာ ဖြေဆိုသူ စုစုပေါင်း ၂၃၅ယောက် ဝင်ရောက်ဖြေဆိုကြပါတယ်။ ဘယ်အရပ်ဒေသမှာ နေထိုင်ကြတဲ့ သူတွေလဲဆိုတာ ကို အောက်ဖော်ပြပါ ပုံကနေ မြင်တွေ့နိုင်ပါတယ်။ သဘောထားကောက်ယူမှုကို ဝင်ရောက်ဖြေဆိုကြတဲ့ သူများအနက် အများဆုံးကတော့ ရန်ကုန်တိုင်းဒေသ ကြီးက ဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ၁၄၉ ဦး ရှိပါတယ်။ ဒုတိယ ဖြေဆိုသူအများဆုံးက မန္တလေးတိုင်းဒေသကြီး ကပါ။ ဖြေဆိုတဲ့သူ စုစုပေါင်း ၁၉ ဦးရှိပါတယ်။ ဒီဖြေဆိုမှုမှာ အမျိုးသား ၁၅၅ဦး၊ အမျိုးသမီး ၇၃ဦးနဲ့ ကျန်တာကတော့ “အခြား” ဖြေဆို သူ များဖြစ်ပါတယ်။ ဖြေဆိုသူများရဲ့ အဆိုပါ အချက်အလက်များကို ဇယား (၁) မှာ မြင်တွေ့နိုင်ပါ တယ်။ ပုံ (၂) တွင် ပြထားသည့်အတိုင်း ကျား၊ မ ဖြေ ဆိုသူ ကွဲပြားကြ ခြင်းအပေါ် မူတည်ပြီး၊ ဆန္ဒမပေး ကြမည့်ပုံကို လေ့လာရာတွင် အမျိုးသမီး ဖြေဆို သူများတွင် ပါတီနဲ့ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ် လောင်း နှစ်ဦးလုံးကို ကြည့်၍ မဲပေးသင့်ကြောင်း ၄၇ ရာခိုင်နှုန်းက ဖြေဆိုကြပါတယ်။


ဇယား (၁) ကျား၊ မ

Gender	Number of respondents
Female	73
Male	155
Other	4
Prefer not to say	3
Total	235

ပါတီကိုကြည့်ပြီးမဲပေး မလား? လူပုဂ္ဂိုလ် ကြည့်ပြီးမဲပေးမလား

ဖြေဆိုသူ(အမျိုးသား)များရဲ့ ရာခိုင်နှုန်း တစ်ဝက်နီးပါးက ဖြေဆိုသူ(အမျိုးသမီး)များ လို နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်လောင်းကို ကြည့်၍ မဲပေးမယ်လို့ ဖြေဆိုထားပါတယ်။ သို့သော် အမျိုးသား ဖြေဆိုသူ များ အားလုံးရဲ့ သုံးပုံ တစ်ပုံကတော့ ပါတီကို ကြည့်ပြီး ဆန္ဒမဲပေးမယ်လို့ ဆိုပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျား၊ မ ဖြေဆိုသူကြားမှာ လည်း ၂၀၂၀ ရွေးကောက်မှာ မဲပေးမယ်ဆိုရင် ပါတီကိုလည်း ကြည့်ရမှာ ဖြစ်သလို၊ ကိုယ်စားလှယ်လောင်းကိုလည်း ကြည့်ရမယ်လို့ ဆိုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။


ပုံ (၂) ကျား၊ မ နှင့် ၎င်းတို့၏ မဲဆန္ဒ



ရန်ကုန်- ၄၈%

”မဲထည့်မယ်ဆိုရင် ပါတီကို
လည်းကြည့်သင့်သလို၊ ကိုယ်
စာလှယ်ကိုလည်းကြည့်ရ
မယ်”

ပုံ (၃)




တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကနေ ဖြေဆိုသူတွေရဲ့ ရွေးကောက် ပွဲ အမြင်သဘောထား ဖြစ်တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးတဲ့ အခါ နိုင်ငံရေးပါတီကိုဘဲ အဓိကထားပြီး မဲပေးဖို့စဉ်းစားသလား၊ ဒါမှမဟုတ် ပါတီ ထက် လူပုဂ္ဂိုလ်အပေါ်မှာ စဉ်းစားပြီး မဲပေးမလား၊ ဒါမှမဟုတ် အဲဒီ ၂ခုလုံးကို စဉ်းစားပြီး ဆန္ဒမဲပေးကြမလားဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒီလိုမေးခွန်းတွေကို မေးရတယ်ဆိုတာကလည်း လက်ရှိ ပြည်တွင်း ပါတီနိုင်ငံရေးအခြေအနေမှာ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ပါတီရဲ့ စွမ်းဆောင်ရည်များကြောင့် (တစ်ဦးချင်း၏ နိုင်ငံရေးစွမ်းဆောင်နိုင်မှုထက်) လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ကြသူများရှိကြောင်း ပြောဆိုသံများ ၂၀၁၅ ရွေးကောက်ပွဲ အလွန် မှာ ပွတ်လော့ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေက နောက်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာရော ဘယ်လို အပြောင်းအလဲဖြစ်နိုင်မလဲ (မပြောင်းလဲ တာလဲ ဖြစ်နိုင်ပါတယ်)ဆိုတာကို အပေါ်ယံ လေ့လာခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဖြေဆိုသူ အများဆုံးဖြစ်တဲ့ ရန်ကုန်ကသူတွေကတော့ လူပုဂ္ဂိုလ်နှင့်ပါတီ နှစ်ခုလုံးကို ကြည့်ပြီးမှ ဆန္ဒမဲ ပေးကြမယ်လို့ ဆိုကြပါတယ်။ အဲလိုဖြစ်တာ ရန်ကုန်က စုစုပေါင်း ဖြေဆိုတဲ့သူရဲ့ ၄၈.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ နိုင်ငံရေး ပါတီကို ကြည့်ပြီး ဆန္ဒမဲပေးမယ်ဆိုတာကတော့ ၃၄.၃ ရာခိုင်နှုန်းပါ။ ၁၇.၂ ရာခိုင်နှုန်းကတော့ နိုင်ငံရေး ပါတီထဲမှာ ဝင်ပြိုင် ကြသူတွေရဲ့ အခြေအနေကိုကြည့်ပြီး ဆန္ဒမဲပေးမယ်ဆို တဲ့ သဘောဖြစ်ပါတယ်။

ပုံ (၄) အတန်းပညာနှင့် ၎င်းတို့၏ မဲဆန္ဒ



အဆိုပါမေးခွန်းကို ဖြေဆိုကြတဲ့ ဖြေဆိုသူတွေရဲ့ ပညာရေးနောက်ခံကို ဖော်ပြပါပုံတွင် မြင်တွေ့နိုင်ပါတယ်။ ပုံကတော့ ရန်ကုန်တိုင်းဒေသကြီးကနေ ဖြေဆိုကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲ့ ရလဒ်ကို ကောက်နုတ်ဖော်ပြရခြင်းဖြစ်ပါတယ်။ အတန်းပညာကွဲပြားကြသော်လည်း ဆန္ဒမဲထည့်တဲ့ အခါကျရင် နိုင်ငံရေးပါတီကိုရော၊ အဆိုပါ ပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရော နှစ်ခုလုံးကြည့်သင့်ပါတယ်လို့ ဖြေဆိုကြတဲ့ အရေအတွက်က အများဆုံးဖြစ်ပါတယ်။ ဘွဲ့လွန်အတန်းပညာရှိတဲ့ ဖြေဆိုသူများထဲတွင် အနည်းဆုံး အရေအတွက်ကတော့ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ တစ်ဦးချင်းကို သိပ်မကြည့်သင့်ဘူးလို့ ဆိုကြပါတယ်။ စုစုပေါင်းမှာ အဆိုပါအဖြေကို ဖြေဆိုတဲ့ ဘွဲ့လွန်ဖြေဆိုသူ ၁၁ ရာခိုင်နှုန်းရှိပါတယ်။ ဘယ်လိုဘဲ အတန်းပညာကွဲပြားနေပါစေ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြ မယ့်သူတွေက ဒီလေ့လာမှုအရတော့ ပါတီရော၊ လူပုဂ္ဂိုလ်ရောကြည့်ပြီး မဲထည့်မယ့်သဘောပါ။

ဖြေဆိုသူတွေရဲ့ အလုပ်အကိုင်တွေကို တင်ပြရမည်ဆိုပါက အများစုက ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေဖြစ်ပါတယ်။ ဒုတိယအများဆုံးအနေနဲ့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြပြီး တတိယအများဆုံးအနေနဲ့ကတော့ ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ၎င်းတို့ရဲ့ ဖြေဆိုမှု ရာခိုင်နှုန်းကို ဖော်ပြရမယ်ဆိုရင် ရာခိုင်နှုန်း အများဆုံးကတော့ ၂၄.၃ ရာခိုင်နှုန်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေ ဖြစ်ပြီး၊


Occupation	Percent of respondent
<i>Business owner</i>	10.6%
<i>House wife</i>	0.9%
<i>Political Party Member</i>	2.1%
<i>Researcher</i>	4.3%
<i>Self-employee</i>	7.7%
Staff (non-government)	24.3%
Staff (private sector)	16.2%
Staff (Public sector)	10.6%
Student	20.0%
<i>University Teacher</i>	3.0%
<i>NA</i>	0.4%
total	100.0%

ဒုတိယအများဆုံးဖြစ်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပါတယ်။ တတိယ အများဆုံးဖြစ်တဲ့ ဖြေဆိုသူတွေကတော့ ကုမ္ပဏီဝန်ထမ်း တွေဖြစ်ကြပါတယ်။ ဖြေဆိုသူအားလုံးရဲ့ အလုပ်အကိုင်တွေကို ဖော်ပြပါ ဇယားမှာမြင်တွေ့နိုင်ပါတယ်။

ဖြေဆိုသူတွေရဲ့ အလုပ်အမျိုးစားတွေနဲ့ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲမှာ ဆန္ဒမဲပေးကြမယ့် အခြေ အနေကို မေးမြန်းကြည့်ရာ တက္ကသိုလ်က ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တဲ့ သူတွေက ၎င်းတို့ အနေနဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးတဲ့အခါ ကိုယ်စားလှယ်လောင်းနဲ့ နိုင်ငံရေး ပါတီ နှစ်မျိုးစလုံးကိုကြည့်ပြီး မဲထည့်သင့်တယ်ဆိုတာကို မထောက်ခံတဲ့ သဘောရှိပါတယ်။ တက္ကသိုလ် ကျောင်းဆရာ၊ ကျောင်းဆရာမတွေအနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူထက် ပါတီကို အဓိကထားပြီး ကြည့် သင့်တယ်လို့ အများစုက ဖြေဆိုထားပါတယ်။ ရာခိုင်နှုန်းအားဖြင့်ပြောရရင် ဖြေဆိုသူ တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမ ၇၁ ရာခိုင်နှုန်းက လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ထည့်တဲ့အခါ နိုင်ငံရေးပါတီကို ကြည့်သင့်တယ်လို့ ဖြေ ဆိုကြပါတယ်။ သုတေသန အလုပ်လုပ်ကိုင်တဲ့ ဖြေဆိုသူတွေအနေနဲ့ ၎င်းတို့ အနေနဲ့ ဆန္ဒမဲကိုထည့်ဖို့ စဉ်းစားတဲ့အခါ ကိုယ်စားလှယ်လောင်းတွေရဲ့ အခြေအနေတွေကိုလည်း ကြည့်သင့်သလို၊ ၎င်းတို့ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီကို လည်း ကြည့်သင့် တယ်လို့ ဖြေဆိုကြတယ်။ အဆိုပါ အဖြေကို ဖြေဆိုကြတဲ့ ရာခိုင်နှုန်းကတော့ သုတေသန အလုပ် လုပ်ကိုင်ကြတဲ့ ဖြေဆိုသူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းက ဖြေဆိုတာဖြစ်ပါတယ်။

2020 မှာ ဘယ်ပါတီကို မဲပေးကြမလဲ

ပုံ (၆) ဘယ်ပါတီကို မဲ ပေးကြမလဲ (n=138, ရန်ကုန် ဖြေဆိုသူ)



ဤလေ့လာမှုမှာ ဝင်ရောက်ဖြေဆိုကြတဲ့ သူတွေအကြား အလုပ်အကိုင် နောက်ခံအကြောင်းအရင်း ကွဲသော်လည်း အများစုက လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၎င်းတို့အနေနဲ့ ဆန္ဒမဲထည့်တဲ့အခါ ကိုယ်စားလှယ်လောင်း ရဲ့အခြေအနေနဲ့ ၎င်းဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီကို ကြည့်ဖို့လိုတယ်လို့ ဆိုကြပါတယ်။ အခြားသော အလုပ်အကိုင် ကွဲပြားသူများအနေနဲ့ အောက်ဖော်ပြပါ ပုံမှတစ်ဆင့် ဘယ်အချက်တွေပေါ် မူတည်ပြီး ၎င်းတို့၏ ဆန္ဒမဲကို ထည့်ကြမလဲဆိုတာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေဆိုကြတဲ့ နမူနာ အရေအတွက်ကတော့ ၂၃၄ ဦးဖြစ်ပါတယ်။ ပုံ (၆) ကတော့ ရန်ကုန်တိုင်းကနေ ဖြေဆိုကြသူတွေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲထည့်ကြမလဲ ဆိုတာကို ကောက်နုတ် ဖော်ပြတဲ့ ပုံဖြစ်ပါတယ်။ ဒီမေးခွန်းမျိုးကတော့ ထိလွယ်ရှလွယ်ဖြစ်ပြီး အငြင်းပွားစေတဲ့ မေးခွန်းမျိုးလဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖြေဆိုသူ စုစုပေါင်းရဲ့ ၇၄.၄ ရာခိုင်နှုန်းကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲထည့်ကြမယ်လို့ ဆိုကြပါတယ်။ ဒုတိယအများဆုံး ဖြေဆိုကြတာကတော့ ပြည်သူ့ ရှေ့ဆောင်ပါတီပါ။ ရာခိုင်နှုန်းအားဖြင့်တော့ ၅.၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ တတိယအများဆုံးကတော့ ပြည်သူ့ပါတီနဲ့ ရခိုင်အမျိုးသားပါတီဖြစ်ပါတယ်။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ရာခိုင်နှုန်းတစ်ခု ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမထည့်ဘူးဆိုပြီး ဖြေဆိုထားတဲ့ အုပ်စုပဲဖြစ်ပါတယ်။ ရာခိုင်နှုန်း အားဖြင့် ဖြေဆိုသူ စုစုပေါင်းရဲ့ ၃.၆ ရာခိုင်နှုန်းရှိပါတယ်။ ပုံမှာ ပြထားတဲ့ မေးမြန်း ရလဒ်တွေအတွေ့အပေါ်ပါတီ၊ လူပုဂ္ဂိုလ်နောက်ခံ အစွဲအလမ်းနဲ့ အငြင်းပွား ဖွယ်ဖြစ်စေနိုင်ပါတယ်။ ရွေးကောက်ပွဲ မ တိုင်ခင် ရွေးကောက်ပွဲရလဒ်တွေကို ခန့်မှန်းတဲ့အခါ ထွက်လာတဲ့ အမှန်တကယ်ရလဒ်တွေက မတူနိုင်သလို၊ ခန့် မှန်းချက်တွေကလည်း ထည့်သွင်းစဉ်းစားတဲ့ ကိန်းရှင်တွေပေါ် မူတည်ပြီး အငြင်းပွားဖွယ်တွေဖြစ်ပါတယ်။ သို့သော်လည်း ပြည်သူတွေကတော့ နိုင်ငံရေးဆန္ဒ ဘယ်လိုရှိတယ်ဆိုတာကို၊ ဒီအပေါ်ယံလေ့လာမှုကနေ လျှပ်တစ် ပြတ် မြင်တွေ့နိုင်ပါ တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ ဘယ်လွှတ်တော်မှာ မဲဘယ်လောက် ရမလဲဆိုတာ ကတော့ ၂၀၂၀ နိုဝင်ဘာလမှာ အဖြေသိရပါလိမ့်မယ်။

ယခုလို ပြည်သူ့သဘောထားစစ်တမ်း ထုတ်ဝေနိုင်ဖို့ အပင်ပန်းခံ ကြိုးစားအားထုတ်ပေးခဲ့ကြတဲ့ အင်းလျား ဘောဂဗေဒ နိုင်ငံရေးသုတေသနအဖွဲ့ အဖွဲ့ဝင်များနဲ့ စစ်တမ်း ဖြေဆိုသူလူကြီးမင်းများ ကို ကျေးဇူးတင်ရှိပါတယ်။



Photo by Inya Economics

ABOUT INYA ECONOMICS

Inya Economics is an independent research organization, especially emphasizing the development of the Myanmar economy as well as policy and academic progress. Inya Economics was founded to be able to support economic researchers and stakeholders in the economy with our economic research and discussions.

It is fortifying policy consideration and evidence-based research to the policymakers, government and non-profit and profit organizations, which intends to the prosperity of the development of the public and private sector. For that purposes,

Inya Economics has been implementing the two major programs:

- Research and Advocacy Program
- and Private Sector Development Program

Inya Economics has published the Inya Economic Journal, which was based on academic, twice a year. Besides, bulletins and articles related to development issues in Myanmar are published occasionally.